



ဟာလဲ(Halal)ကိုမှီထွ်တတ်အိတ်တတ်မကွ်ဆိ

လၢ ၂၀၂၁ - ၂၀၂၂ ကိုနံၣ်အဂီၢ်ကိုလၢလံာ်တဖၣ်ဟ့ၣ်လီၤဟာလဲတတ်အိတ်အတၢ်ယုထၢဆူ
အဝဲသ့ၣ်အပုၤကိုဖိတဖၣ်ကသ့-: ၆, ၄၅, ၉၄, ၉၅, ၁၉၈, ၁၉၇, ၂၀၇, ဒီး ၃၀၄

မိၢ်ပၢ်တဖၣ်, ဝံသးစူမၤပဲၤတၢ်ယိထံလီၤလီၤဆိဆိလၢဖိတဂၤစုၣ်စုၣ်အဂီၢ်အိတ်လၢကိုပူၤတက့ၢ်.

- ၁. ယုထၢနဖိအကို-: စရီထုးလီၤ-: ၆, ၄၅, ၉၄, ၉၅, ၁၉၈, ၁၉၇, ၂၀၇, ဒီး ၃၀၄
- ၂. နအဲၣ်ဒီးလၢနဖိကဒီးန့ၢ်ဘၣ်ဟာလဲမှီထွ်တတ်အိတ်ဒါ. အဲၣ်ဒီးမ့တမ့ၢ်တအဲၣ်ဒီး
- ၃. မ့ၢ်အဲၣ်ဒီး, နဖိအမံၤလဲၣ်-: မံၤကတၢ်, မံၤခိၣ်ထံး, အတီၤ, ကိုဖိနီၢ်ကစၢ်# (မ့သ့ၣ်ညါ, မ့ၢ်တ့သ့ၣ်ညါလဲၤကဟ်)
- ၄. ဖရိၣ်ထံ(န)လၢနဖိဘၣ်သးဒိၣ်ကတၢ်မ့ၢ်ဖဲလဲၣ်တခါလဲၣ်-: (၁) ဆိညၣ် (၂) ကျိၣ်ညၣ် (၃) ညၣ် (၄) တၢ်န့ၢ်ထံလီၤသကၤ
- ၅. တၢ်အိတ်ပိာ်ထွဲလၢနဖိဘၣ်သးဒိၣ်ကတၢ်မ့ၢ်ဖဲလဲၣ်တခါလဲၣ် (၁) အၣ်လူ (၂) တၢ်ဒီးတၢ်လၢၣ် ဃါယုာ် (၃) တၢ်သုတၢ်သ့ၣ် (၄) တၢ်ဒီးတၢ်လၢၣ် (၅) မ့ၢ်
- ၆. တၢ်ဒီးတၢ်လၢၣ်တၢ်အိတ်လိာ်ကွဲလၢနဖိဘၣ်သးဒိၣ်ကတၢ်မ့ၢ်ဖဲလဲၣ်တခါလဲၣ်-: (၁) တၢ်ဒီးတၢ်လၢၣ်ဘၢၣ်ကၢၣ် (၂) ခွံၣ်(၈)ကၣ် (၃) ခွံၣ်(၈)ဖံစၣ်
- ၇. နမ့ၢ်ဟ့ၣ်ခွဲးလၢကဒီးန့ၢ်ဘၣ်တၢ်ဂ့ၢ်တၢ်ကျိၤလၢလံာ်ခိဖျိဘၢဖလိၣ်ပဒိၣ်ကိုတဖၣ်, ဝံသးစူဟ့ၣ်လီၤနစုစိာ်လိတဲစိနီၣ်ဂံၢ်တက့ၢ်.

ဝံသးစူပၢ်ဖျါထီၣ်ဖဲနဖိမ့ၢ်အဲၣ်ဒီးဒီးန့ၢ်ဟာလဲတတ်အိတ်အတၢ်ယုထၢပၢ်ဖျါလၢလံာ်တခါဂ့ၢ်တခါဂ့ၢ်က
ဘၣ်တၢ်ဟ့ၣ်လီၤအိၤလၢလါအိးကထိဘၢၣ် ၂၀၂၁

ဟာလဲဘၣ်တၢ်ပၢ်ပနီၣ်တၢ်ညၣ်ဖျါတဖၣ် အဲၣ်ဒီး: ____ တအဲၣ်ဒီး: ____

ဟာလဲဘၣ်တၢ်ပၢ်ပနီၣ်ဆိညၣ်ကဘျဲး အဲၣ်ဒီး: ____ တအဲၣ်ဒီး: ____

ဟာလဲဘၣ်တၢ်ပၢ်ပနီၣ်ဆိညၣ်ကဝီၤတဖၣ် အဲၣ်ဒီး: ____ တအဲၣ်ဒီး: ____